

- 货郎 **ဈေးတည်** ကာ <zei: te'> ①讲妥价钱: နောက်ထပ် ၅ ကျပ်တို့ ပေးလိုက်တော့မှ ~ ကြပေါ်။ 又加了五缅元才谈妥了价钱。②(喻)一般地达成协议
- ဈေးတည် ကာ <zei: tan> 价格不再上涨或下跌
- ဈေးတန်: I နဲ့ <zei: dan:> 商业繁荣的街道: ဥ ~ 夜市 II ကာ <zei: tan:> 价格不再上涨或下跌: ဝါး ~ ငါ သည်။ 稻谷价格疲软。
- ဈေးတွက် နဲ့ <zei: dwet> 简单的加减算法,也称 ပိုးမတွက်
- ဈေးထိုင်: ကာ <zei: htain:> 市场萧条,不景气
- ဈေးထည် နဲ့ <zei: de> = ဈေးချုပ်
- ဈေးထွက် ကာ <zei: htwet> 去市场摆摊
- ဈေးနာ I နဲ့ <zei: na> ①市场,集市 ②价格 II ကာ <zei: na> 打听价格
- ဈေးနေ့ နဲ့ <zei: nei> 集日
- ဈေးနိုင် နဲ့ <zei: nain ngan> 成为国际市场的国家;外货泛滥的国家
- ဈေးနုပ် နဲ့ <zei: nout zu'> (罕)零钱(尤指硬币)
- ဈေးနုပ်ရောင်: ကာ <zei: nout su' yaun:> (罕)零售
- ဈေးနှုန်း: နဲ့ <zei: hnon:> 价格: ~ ကန့်သတ်မှ 限价 / ~ စာရင်: 价目表 / ~ သတင်း: 行情
- ဈေးနှုန်းပေါက် I နဲ့ <zei: hnon: baut> 时价,市价 II ကာ <zei: hnon: paut> 时价,达到……价格: တိုယာ့-ကျပ် ~ ငါသည်။ 时价每缅斤已达五元钱。
- ဈေးနိုင် ကာ <zei: hneit> = ဈေးနိုင်
- ဈေးနိုင် ကာ <zei: hnein> 压低价格(买)
- ဈေးပါးယံး နဲ့ <zei: b-za'> ①信口开河的嘴 ②馋嘴: အစား ~ လိုစားနေတားမိုးနေမကောင်းဖြစ်မှာပေါ့။ 乱吃东西,当然身体不好了。
- ဈေးပေါ့ I ကာ <zei: paw:> 价格便宜 II နဲ့ <zei: baw:> 廉价: အသောင်းဆင်များမှ ~ ပေးရှုံးဝယ်ရသောစာအုပ် 从旧书店卖来的廉价书
- ဈေးပေါက် I ကာ <zei: paut> 达到……价格: ပါးတင်း၁၀၀ ကျင်ကျပ်ငဲ့ ၇၀၀ မှာ ၁၀၀၀အထိ ~ ခဲ့ပါသည်။ 一百箩稻谷的时价已达七百至一千缅元。II နဲ့ <zei: baut> 时价
- ဈေးပေါင်ကျိုး: နဲ့ <zei: baun kyo:> ①快散集的时候: ~ ချိန် 快散集的时候 ②快散集时降价出售的商品
- ဈေးပတ် နဲ့ <zei: bat> 集日: ကျနော်တို့ဆိုမှာကဗျာ့-ရှင်တရေးဆို တော့ကနဲ့ ~ ဲ။ 我们这里五天一集,今天是集日。
- ဈေးပျက် ကာ <zei: pyet> 价格下跌
- ဈေးပြင်ကနား နဲ့ <zei: byin k-na:> 集市,市场
- ဈေးပြင်စနစ် နဲ့ <zei: pyain s-nit> 拍卖
- ဈေးပြတ် ကာ <zei: pyat> 价格说定了
- ဈေးပဲ့ နဲ့ <zei: bwe:> 集市: ~ ခွဲ့ 市场税
- ဈေးပဲ့နဲ့ <zei: bo:> 副食开销,菜金
- ဈေးပဲ့တိန်းနဲ့ <zei: beit nei:> 集日的前一天
- ဈေးပျက် ကာ <zei: phyet> 故意压低价格贱卖
- ဈေးပြုတ် ကာ <zei: phyat> ①定价, ②限定价格
- ဈေးပန်း နဲ့ <zei: ban:> 售货的托盘,货盘
- ဈေးမေ့ ကာ <zei: maw:> 价格略有抬头
- ဈေးမြို့ နဲ့ <zei: myo:> 市镇: ~ ဗြို့ 商埠
- ဈေးမြန် နဲ့ <zei: hman> 正常价格
- ဈေးရ ကာ <zei: ya'> 能卖高价,行情好: ဈေးမရသော်လည်းမှ ~ သောမြှို့သို့တို့ရောင်းချုပ်။ 把货物从行情不好的城市运到行情好的城市去卖。
- ဈေးရထား နဲ့ <zei: y-hta:> (古)出租马车
- ဈေးရင်: I နဲ့ <zei: yin:> 原价 II ကာ <zei: yin:> 作本钱: ဘဏ်မှင့်ဈေးရှုံး ~ သောသူလည်းရှိသည်။ 也有人从银行借款进行投资。
- ဈေးရောင်း ကာ <zei: yaun:> 售货,摆摊销售: ~ သူ 售货员,店员,卖主 / ~ ခေါင်းဆိုက် 摆贩,小贩
- ဈေးရောင်းစား ကာ <zei: yaun: sa:> 靠做小买卖维持生活
- ဈေးရိုက် ကာ <zei: lait> 【商】①售价逐渐上涨 ②销路好起来
- ဈေးလည်ရောင်း ကာ <zei: le yaun:> 宠售
- ဈေးလန် ကာ <zei: lan:> 市场骚动起来
- ဈေးလော် နဲ့ <zei: hlei> 售货小船,流动售货船
- ဈေးလှန် ကာ <zei: hlan:> 由于某种原因使价格波动
- ဈေးလှပ် ကာ <zei: hlout> 市场买卖萧条的情况逐渐好转
- ဈေးလှေ့ ကာ <zei: shaw:> 减价
- ဈေးဝယ် I နဲ့ <zei: we> 顾客,买主: ~ သူ 顾客 II ကာ <zei: we> 购买,买东西
- ဈေးသုံး I ကာ <zei: thon:> 零花: လူငယ်တပည့်များကို ~ ရန် ပိုက်ဆံတရာစီပေးသည်။ 给每个青年学徒一百元,作为零花用。II နဲ့ <zei: dhon:> 零用钱: ရွှေးထုံးလည်းမယ်နှင့် ~ လည်းမလုယ်နှင့်။ (成)传统不能丢,钱也不要随便乱花。
- ဈေးသော် နဲ့ <zei: thin: baw:> 流动的售货轮船
- ဈေးသည် နဲ့ <zei: dhe> 小摊贩: ~ ဒေါ် 女摊贩
- ဈေးသိမ်း ကာ <zei: thein:> 收市,散集
- ဈေးသွား ကာ <zei: thwa:> 去市场买东西: ဟင်းချက်စရာဝယ် ဖို့ ~ ရအုံမယ်။ 还得去市场买菜。
- ဈေးသွေ့က် ကာ <zei: thwet> 市面兴旺,销路好
- ဈေးအေး ကာ <zei: ei:> 市场萧条,不景气
- ဈေးအုံကနား နဲ့ <zei: on k-na:> = ဈေးပြင်ကနား
- ဈေးဦးဈေးပျက်: နဲ့ <zei: u: zei: bya:> 开门第一宗买卖
- ဈေးဦးပေါက် I ကာ <zei: u:paut> 开张,开市: ဈေးဦးမပေါက် သေား။ 买卖还未开张。II နဲ့ <zei: u:baut> ①开张